

EPI နှင့် အခြားသော ထည့်ဝင်ငွေများအတွက် ပေးချေမှု ရွှေ့ဆိုင်းခွင့်စံနစ်

သိမ်းယူထားသော ပိုင်ဆိုင်မှုများ၏ ငွေကြေးတန်ဖိုးအဖြစ် ပြောင်းလဲခြင်းကို ရွှေ့ဆိုင်းခွင့်ကာလ (ဆိုင်းငံ့ကာလ)

ထည့်ဝင်ငွေများကို တစ်ကြိမ်တည်း ပေးချေခြင်းကြောင့် သင့်လုပ်ငန်း ဆက်လက်လည်ပတ်နိုင်မှု သို့မဟုတ် အသက်မွေးဝမ်းကျောင်း ဆက်လက်ထိန်းသိမ်းနိုင်မှုကို ထိခိုက်စေနိုင်သည့် အခြေအနေများနှင့် ကိုက်ညီပါက၊ သင်သည် သိမ်းယူထားသော ပိုင်ဆိုင်မှုများ၏ ငွေကြေးတန်ဖိုးအဖြစ် ပြောင်းလဲခြင်းကို အများဆုံး တစ်နှစ်အထိ ရွှေ့ဆိုင်းခွင့် (ဆိုင်းငံ့ခွင့်) ကို လျှောက်ထားနိုင်ပါသည်။

ထိုလျှောက်လွှာကို ထည့်ဝင်ငွေ ပေးချေရန် မူလသတ်မှတ်ရက်မှ ခြောက်လအတွင်း သင့်လျော်သော JPS ရုံးခွဲထံ တင်ပြရမည် ဖြစ်ပါသည်။

ခွင့်ပြုပါက —

(က) သင့်ပိုင်ဆိုင်မှုများ၏ သိမ်းယူခြင်းနှင့် ငွေကြေးတန်ဖိုးအဖြစ် ပြောင်းလဲခြင်းကို ယာယီ ဆိုင်းငံ့ပေးပါသည်။

(ခ) ရွှေ့ဆိုင်းခွင့်ကာလအတွင်း ထည့်ဝင်ငွေများနှင့် ဆက်စပ်သော ပြစ်ဒဏ်အချို့ကို လျှော့ပေါ့ သို့မဟုတ် ကင်းလွတ်ခွင့် ပေးနိုင်ပါသည်။

* ကော်ပိုရေးရှင်း (သို့မဟုတ် အခြားသော တရားဝင်ခွင့်ပြုထားသူ) ဖြစ်ပါက၊ သက်ဆိုင်ရာ ကော်ပိုရေးရှင်း သို့မဟုတ် အခွင့်ပြုထားသူ၏ ပိုင်ဆိုင်မှုများကို ဆိုလိုပါသည်။

မှတ်ချက်

ရွှေ့ဆိုင်းခွင့်နှင့် သက်ဆိုင်သည့် ထည့်ဝင်ငွေများအပြင် အခြား ကျန်ရှိနေသော ထည့်ဝင်ငွေများ ရှိပါက၊ သိမ်းယူထားသော ပိုင်ဆိုင်မှုများ၏ ငွေကြေးတန်ဖိုး ပြောင်းလဲမှုကို ရွှေ့ဆိုင်းခွင့် လျှောက်ထား၍ မရနိုင်ပါ။

ထည့်ဝင်ငွေများအတွက် သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကာလ(သတ်မှတ်ရက် ကျော်လွန်သည့် ပေးချေမှု)

သင်သည် အောက်ပါ အကြောင်းရင်းများကြောင့် ထည့်ဝင်ငွေများကို တစ်ကြိမ်တည်း ပေးချေရန် အခက်အခဲရှိပါက၊ အများဆုံး တစ်နှစ်အထိ ထည့်ဝင်ငွေ ပေးချေမှု ရွှေ့ဆိုင်းခွင့် (ဆိုင်းငံ့ခွင့်) ကို လျှောက်ထားနိုင်ပါသည်။ —

အောက်ပါ အခြေအနေများတွင် —

1. သင့်ပိုင်ဆိုင်မှုများ* သည် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခြင်း သို့မဟုတ် ခိုးယူခံရခြင်း
2. လုပ်ငန်းပိုင်ရှင် သို့မဟုတ် တူညီသော အိမ်ထောင်စုဝင်တစ်ဦး နာမကျန်းဖြစ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်း
3. လုပ်ငန်းကို ပိတ်ထားခြင်း သို့မဟုတ် ယာယီ ရပ်ဆိုင်းထားခြင်း
4. လုပ်ငန်းသည် အလွန်ပြင်းထန်သော ဆုံးရှုံးမှုကို ကြုံတွေ့ရခြင်း
(လျှောက်ထားမည့်နှစ် မတိုင်မီ တစ်နှစ်အတွင်း၊ ယခင်နှစ် အကျိုးအမြတ်၏ တစ်ဝက်ထက် ကျော်လွန်၍ ဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း)
5. လိုအပ်သော အစီရင်ခံစာများကို နှောင့်နှေးတင်ပြခြင်းကြောင့် အပိုထည့်ဝင်ငွေ ပေးချေရန် လိုအပ်ခြင်း

အထက်ပါ အခြေအနေများ ဖြစ်ပေါ်ပါက၊ သင်သည် မကြာမီတွင် သင့်လျော်သော JPS ရုံးခွဲမှတစ်ဆင့် တိုင်းဒေသကြီးဆိုင်ရာ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အစိုးရဌာန ဒါရိုက်တာထံ လျှောက်ထားရပါမည်။

ခွင့်ပြုပါက —

(က) သင့်ပိုင်ဆိုင်မှုများ၏ သိမ်းယူခြင်းနှင့် ငွေကြေးတန်ဖိုးသို့ ပြောင်းလဲခြင်းကို ယာယီ ဆိုင်းငံ့ပေးပါသည်။

(ခ) ရွှေ့ဆိုင်းခွင့်ကာလအတွင်း နောက်ကျဒဏ်ကြေး၏ တစ်စိတ်တစ်ပိုင်းကို လျှော့ပေါ့ သို့မဟုတ် ကင်းလွတ်ခွင့် ပေးနိုင်ပါသည်။

မှတ်ချက်

ငွေပေးချေရန် မူလသတ်မှတ်ရက်မတိုင်မီ ဘေးအန္တရာယ်ကြောင့် သင့်ပိုင်ဆိုင်မှုများ* တွင် သိသာထင်ရှားသော ဆုံးရှုံးမှု ဖြစ်ပေါ်ပါက၊ ဘေးအန္တရာယ်ဆိုင်ရာ ထည့်ဝင်ငွေ ရွှေ့ဆိုင်းခွင့်ကို သီးခြား လျှောက်ထားနိုင်ပါသည်။

* ကော်ပိုရေးရှင်း (သို့မဟုတ် တရားဝင် အဖွဲ့အစည်း) ဖြစ်ပါက၊ ထိုအဖွဲ့အစည်း၏ ပိုင်ဆိုင်မှုများကို ဆိုလိုပါသည်။

မှတ်ချက်များ-

➢ သင်သည် တရားဝင် တောင်းဆိုစာ (督促状) တွင် ဖော်ပြထားသော သတ်မှတ်ရက်အတွင်း ထည့်ဝင်ငွေ မပေးချေပါက —

- မူလ သတ်မှတ်ရက်၏ နောက်နေ့မှ စ၍ သင် အမှန်တကယ် ပေးချေသည့် ရက်မတိုင်မီအထိ ရက်အရေအတွက်အပေါ် အခြေခံ၍ နောက်ကျဒဏ်ကြေး ကို စည်းကြပ်ပါမည်။
- သင့်၏ ပိုင်ဆိုင်မှုများ* ကို သိမ်းယူနိုင်ပါသည်။

➢ သတ်မှတ်ရက်အတွင်း ထည့်ဝင်ငွေ ပေးချေရန် အခက်အခဲရှိပါသလား။

သင့်လုပ်ငန်းခွင်ကို လွှမ်းခြုံထားသော သင့်လျော်သော JPS ရုံးခွဲ ထံ အမြန်ဆုံး ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးပါ။

* ကော်ပိုရေးရှင်း (သို့မဟုတ် တရားဝင် အဖွဲ့အစည်း) ဖြစ်ပါက၊ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ပိုင်ဆိုင်မှုများကို ဆိုလိုပါသည်။

သ သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုစနစ်အတွက် လျှောက်ထားနည်း

➢ သင့်လျော်သော JPS ရုံးခွဲသို့ တင်ပြရမည့် လျှောက်လွှာနှင့် လိုအပ်သော စာရွက်စာတမ်းများ

- သိမ်းယူထားသော ပိုင်ဆိုင်မှုများ၏ ငွေကြေးတန်ဖိုး ပြောင်းလဲမှု ရွှေ့ဆိုင်းခွင့် သို့မဟုတ် ထည့်ဝင်ငွေ ပေးချေမှု ရွှေ့ဆိုင်းခွင့် လျှောက်လွှာ
○ ဝင်ငွေ၊ အသုံးစရိတ်နှင့် ပိုင်ဆိုင်မှု အခြေအနေ စာရင်းရှင်းတမ်း(財産収支状況書) (ရွှေ့ဆိုင်းခွင့်အတွက် ပေးချေရမည့် ပမာဏသည် ယန်း ၁ သန်းထက် ကျော်လွန်ပါက၊ အထက်ပါစာရင်းရှင်းတမ်းအား — ပိုင်ဆိုင်မှုစာရင်း(財産目録) ဝင်ငွေနှင့် အသုံးစရိတ် အသေးစိတ်စာရင်း(収支明細書) ကို တင်ပြရပါမည်။)
- အာမခံချက် (အပေါင်) ဆိုင်ရာ စာရွက်စာတမ်းများ (ရွှေ့ဆိုင်းခွင့် ပမာဏ ယန်း ၁ သန်းထက် ကျော်လွန်သည့်အခါတွင်သာ လိုအပ်ပါသည်။)
- ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သော ပျက်စီးမှုကို သက်သေပြသည့် စာရွက်စာတမ်းများ (ထည့်ဝင်ငွေ ပေးချေမှု ရွှေ့ဆိုင်းခွင့် လျှောက်ထားသည့် အခါတွင်သာ လိုအပ်ပါသည်။)

➢ လျှောက်ထားရမည့်အချိန်

- သိမ်းယူထားသောပစ္စည်းများကို ရောင်းချရန် ပြောင်းလဲမှုအတွက် သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကာလ (ဆိုင်းငံ့ထားမှု) အတွက်- ထည့်ဝင်ငွေပေးချေမှုအတွက် မူလ သတ်မှတ်ရက်မှ ခြောက်လအတွင်း
- ထည့်ဝင်ငွေပေးချေမှုများ၏ သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုအတွက်- သင့်တွင် လျှောက်ထားမှုအတွက် အစောပိုင်းကဖော်ပြထားသည့်အကြောင်းရင်းမျိုး ရှိလာပြီးနောက် ချက်ခြင်း (သို့မဟုတ် သင်၏ နှောင့်နှေးနေသော အစီရင်ခံခြင်းက ထည့်ဝင်ငွေပမာဏတွင် ပြောင်းလဲမှုကို ဖြစ်စေခဲ့သောကိစ္စရပ်မျိုးအတွက် ထပ်ထည့်ထားသော ထည့်ဝင်ငွေပမာဏကို ပေးချေရန် သတ်မှတ်ရက်နောက်ဆုံးထား၍)

➢ ရလဒ်အကြောင်းကြားစာ

- သိမ်းယူထားသောပစ္စည်းများကို ရောင်းချရန် ပြောင်းလဲမှုအတွက် သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကာလအတွက်- သင့်လျော်သော JPS ရုံးခွဲ ဒါရိုက်တာသည် သင့်အား ရလဒ်ကို အသိပေးအကြောင်းကြားပါလိမ့်မည်။
- ထည့်ဝင်ငွေပေးချေမှု သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုအတွက်- တိုင်းဒေသကြီးဆိုင်ရာ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အစိုးရဌာန ဒါရိုက်တာသည် သင့်အား ရလဒ်ကို အသိပေးအကြောင်းကြားပါလိမ့်မည်။
သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကို ခွင့်ပြုပေးလိုက်သည်နှင့်၊ သင်သည် သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှု ခွင့်ပြုကြောင်းအသိပေးစာတွင် ညွှန်ပြထားသည့် လစဉ် အရစ်ကျပေးချေမှုအစီအစဉ်နှင့်အညီ ပေးချေရပါမည်။

အာမခံချက်ဆိုင်ရာပြဋ္ဌာန်းချက်

စည်းမျဉ်းအားဖြင့် သင်သည် သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှု လျှောက်ထားခြင်းနှင့် သက်ဆိုင်သည့်ပမာဏနှင့် တန်ဖိုးတူညီသော အာမခံပစ္စည်း (သို့မဟုတ် အာမခံချက်) ကို ပေးရန် လိုအပ်ပါသည်။

“အာမခံပစ္စည်း” တွင် ပါဝင်သည်မှာ — 1. မြေ သို့မဟုတ် အဆောက်အအုံ၊ 2. အစိုးရငွေချေးစာချုပ် သို့မဟုတ် တန်ဖိုးရှိသော အာမခံစာချုပ်များ၊ 3. အာမခံပေးသူ၏ အာမခံချက်။

ဖော်ပြပါအခြေအနေများတွင် အာမခံပစ္စည်း ပေးရန် မလိုအပ်ပါ။ —

- သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုအတွက် သက်ဆိုင်ရာပမာဏသည် ယန်း တစ်သန်း သို့မဟုတ် ၎င်းအောက် ဖြစ်ပါက
- သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုအတွက် တောင်းဆိုထားသောကာလသည် သုံးလ သို့မဟုတ် ၎င်းအောက် ဖြစ်ပါက
- သင်သည် အာမခံပစ္စည်းအဖြစ် ပေးရန် ပိုင်ဆိုင်မှုမျိုး မရှိပါက

သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကာလ

ခွင့်ပြုပေးထားသော သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကာလသည် တစ်နှစ်အထိ ဖြစ်ပါသည်။ သို့ရာတွင် သင်၏ ပိုင်ဆိုင်မှုများ သို့မဟုတ် ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေကို ထည့်သွင်းစဉ်းစား၍ ထည့်ဝင်မှုများကို ပေးချေနိုင်သည့် အမြန်ဆုံးကာလအတွင်းသာ ခွင့်ပြုပေးမည် ဖြစ်ပါသည်။

သင်သည် ဤကာလအတွင်း အရစ်ကျအနေဖြင့် သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုအရ ခွင့်ပြုထားသည့် ထည့်ဝင်မှုများကို ပေးချေရန် လိုအပ်ပါသည်။

သို့ရာတွင်၊ သင့်တွင် ခွင့်ပြုပေးထားသောကာလအတွင်း ပေးချေနိုင်ခြင်းမရှိရသည့် ခိုင်လုံသောအကြောင်းရင်းရှိကြောင်း အသိအမှတ်ပြုခံရပါက၊ သင်သည် သက်ဆိုင်ရာ JPS ရုံးခွဲထံ သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကို ထပ်တိုးပေးမှုအတွက် လျှောက်ထားနိုင်ပါသည်။ — ထပ်တိုးခွင့်ကို မူလကာလအပါအဝင် အများဆုံး နှစ်နှစ်အထိ ခွင့်ပြုပေးနိုင်ပါသည်။

သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကို ဖျက်သိမ်းခြင်း

ဖော်ပြပါအခြေအနေများ ဖြစ်ပေါ်ပါက ခွင့်ပြုပေးထားသော သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကာလကို _ပယ်ဖျက်နိုင်ပါသည်_ —

သင်သည် ခွင့်ပြုပေးထားသော သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှု အသိပေးစာတွင် ညွှန်ပြထားသည့်အတိုင်း အရစ်ကျပေးချေမှုကို ပြုလုပ်ခြင်းမရှိပါက။

သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုအောက်တွင် မပါဝင်သော အသစ်ဖြစ်ပေါ်လာသည့် ထည့်ဝင်မှုများကို ပေးချေရန် ပျက်ကွက်၍ ကျန်ရှိနေပါက။

နောက်ထပ်အချက်အလက်များအတွက် သင်၏ အနီးဆုံး JPS ရုံးခွဲသို့ ဆက်သွယ်ပါ။

ဖောင်ဖြည့်ရန် “EPI ထည့်ဝင်ငွေပေးချေမှု၏ သတ်မှတ်ချိန်ရွှေ့ဆိုင်းပေးမှုကို လျှောက်ထားရန် လမ်းညွှန် (ဂျပန်ဘာသာဖြင့်)” ကို ကိုးကားပါ။